

မာတိကာ

၁။	အမှာစကား	၅
၂။	မြင်သလိုမထင်ပါနဲ့	၈
၃။	COMFORT ZONE	၁၄
၄။	ကြက်မဒဿန	၂၄
၅။	အောင်မြင်သူတို့၏ အမှတ်အသားသင်္ကေတများ	၃၁
၆။	ဝေရုတ်တောင်မှ အတမ်းသမား	၄၄
၇။	အထင်သေးသော သတ်မှတ်ချက်	၅၆
၈။	သိအိုရီ	၆၁
၉။	အမှားကို ဝန်ခံတတ်သူများ	၆၇
၁၀။	တောင်တက်သမားတို့ရဲ့စိတ်ဓာတ်	၇၄
၁၁။	နည်းစနစ်ကျကျ အတွေးအခေါ်များ	၈၁
၁၂။	ပြဿနာမူဝါဒ	၈၉
၁၃။	အရောင်းဆိုင်ရဲ့ ဥပဒေနှစ်ရပ်	၉၆
၁၄။	အိပ်မက်ကြီးကြီးမက်သူတစ်ယောက်အကြောင်း	၁၀၆

၁၅။	တန်ပြန်သက်ရောက်မှုများ	၁၁၄
၁၆။	အခက်အခဲကို အခွင့်အရေးအဖြစ်မြင်သူ	၁၂၂
၁၇။	ကျွမ်းမြင်ရဲ့ အခြားတစ်ဝက်မှာ	၁၃၀
၁၈။	အကောင်းဆုံးကြိုးစားသူတစ်ယောက်အကြောင်း	၁၃၆
၁၉။	ကျွမ်းမှုတွေကို ရွဲလမ်းနေစေတဲ့ အကျင့် ၁၀- ချက်	၁၄၅
၂၀။	ဘဝရဲ့ပဲတင်သံ	၁၅၆
၂၁။	ပုခွန်နှင့်ငါး	၁၆၀
၂၂။	ကမ္ဘာတွေကဲ့တဲ့ မြန်မာတစ်ယောက်အကြောင်း	၁၆၄
၂၃။	အားမငယ်ပါနဲ့	၁၇၇
၂၄။	ဆုံးပုံးမှာကြောက်လေ ပိုနာကျင်ရလေ	၁၈၁
၂၅။	သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်	၁၈၅
၂၆။	တန်ဖိုးရှိသောတစ်စုံတစ်ရာ	၁၈၉
၂၇။	အာမူဂိုင်းတို့ တေးသွေးချိန်	၁၉၈
၂၈။	အောင်မြင်သူတို့ရဲ့ စိတ်ဓာတ်နှင့်လုပ်ရပ်	၂၀၄